




ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အတွင်း မြန်မာစစ်တပ်၏ စစ်ကြောင်း ၉ ကြောင်းမှ လူအင်အား ၂၀၀၀ ခန့် မနည်းသည့် စစ်အင်အားဖြင့် ကျေးသီးမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းများအား စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းတို့စစ်ဆင် တိုက်ခိုက်ရာ ( 60, 81 နှင့် 120 mm) မော်တာစက်သေနတ်များ လက်နက်ကြီးများ ကိုအသုံးပြု ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူလူထုများနေထိုင်သည့် ရွာများအတွင်းသို့ ထိမှန်ကျရောက် လျက်ရှိသည်။ ယင်းသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် မော်တာကျည် ထိမှန်သဖြင့် သက်ကြီးရွာသားနှစ်ဦးမှာ သေဆုံးသွားပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။ ရပ်ရွာ လူကြီးနှစ်ဦးမှာလည်း ဈေးဝယ်သွားရာလမ်းတွင် ပစ်သတ်ခံခဲ့ရသည်။ ထို့ပြင်မြန်မာစစ်တပ်မှ ဒေသခံရွာသားများအား ရိုက်နှက်ခြင်း နှင့် ပစ္စည်းဥစ္စာများအားလုယူခြင်း စသည့်အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်လျက်ရှိသည်။



တာဖာဆောင် ကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများ မော်တာကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရာနှင့်ချီသည့် ဝမ်းငူးလိမ် ရွာမှ ရွာသားများမှာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေကြရသည်။ ယင်းသို့ ပစ်ခတ် လိုက်သည့် မော်တာကျည် များမှာလည်း ပြီးခဲ့သည့် ဇွန်လက တိုက်ပွဲများ ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြရသည့် တာဖာဆောင်ရွာမှ စစ်ပြေးဒုက္ခသည်ပေါင်း ၂၀၀ ကျော်ခန့် ခိုလှုံနေသည့် ဝမ်ပပ်ဘုန်းကြီး ကျောင်းတည်ရှိရာ ဝမ်ပပ်ရွာအတွင်းလည်း မော်တာကျည်များ ကျရောက်ခဲ့ သည်။

မြန်မာစစ်တပ်မှ တိုက်ပွဲအတွင်း SSPP/SSA တပ်စခန်း အချို့ကို သိမ်းပိုက်ထားပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့နောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ တစ်ခဏ ရပ်တန့် သွားသော်လည်း မြန်မာစစ်တပ်မှ ယင်းဒေသအတွင်းသို့ ရိက္ခာတင်စစ်ကားများနှင့် တပ်အင်းအားဖြည့် တင်းခြင်းများ လုပ်ဆောင်လျက်ရှိရာ၊ ဒေသခံပြည်သူများမှ အချိန်မရွေး တိုက်ပွဲများ ထပ်မံဖြစ်ပွား မည်ကို စိုးရိမ်ကြောက်လန့်လျက်ရှိသည်။

ထို့ကြောင့် ဒေသခံပြည်သူလူထုများအား ကြီးမားသည့်ပျက်စီးဆုံးမူ နှင့် ထိခိုက်မှု စသည့် အန္တရာယ်များဖြင့် ကြုံတွေ့စေရုံမျှမက လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင် လျက်ရှိသော လုပ်ငန်းစဉ်ကို တိုက်ရိုက် ထိခိုက်ပျက်ပြားစေသည့် မြန်မာအစိုးရစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ကျွန်ုပ်တို့ ရှမ်းလူ့ အခွင့်အရေးဣဂျင်မှ ပြင်းထန်စွာ ရှုပ်ချလိုက်ပါသည်။ ထို့ပြင် မြန်မာအစိုးရအား ၎င်းသည် လက်ရှိတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား သဘောရိုးသဘောမှန်ဖြင့် ဖော်ဆောင် နေကြောင်းပြသလိုပါက လက်ရှိစစ်ဆင်တိုက်ခိုက်နေမှုများအားလုံးကို ရပ်တန့်ရုံမျှမက တပ်များအားလည်း SSPP/SSA ထိန်းချုပ်နယ်မြေများအတွင်းမှ ပြန်လည်ရုပ်သိမ်း ဆုတ်ခွာပေးရန် တိုက်တွန်းလိုပါသည်။

**ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ချိန်အတောအတွင်း မြန်မာစစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ အသေးစိတ် ( အောက်တိုဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ)**

**မော်တာကျည်ထိမှန်ကာ အသက် ၅၃ နှစ်အရွယ် ရွာသားတစ်ဦးသေဆုံး**

အောက်တိုဘာလ ၃ ရက်နေ့တွင် မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သည့် မော်တာကျည်မှာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်းပင်ကျေးရွာအုပ်စု ငူးလိမ်ရွာအတွင်းသို့ ထိမှန်ကျရောက် ခဲ့သည်။ ယင်းသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ အသက် ၅၃ နှစ် (ဦး) လုံးဝါလိန်လျန်း နေအိမ်အား ထိမှန်သဖြင့် ၎င်းမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ထို့ပြင် မော်တာကျည် အပိုင်းအစများထိမှန်သဖြင့် နွား၅ကောင် သေဆုံးသွားပြီး ငူးလိမ် ရွာမှ အခြားရွာသား တစ်ဦးဖြစ်သူ စိုင်းရွှေအောင်၏ နေအိမ် ( ၂၉၀၀၀၀၀ ကျပ်တန်ဖိုးရှိ) နှင့် လုံးထွန်း၏ နေအိမ် ( ၃၈၅၀၀၀ ကျပ်တန်) တို့ မှာပျက်စီးဆုံးရှုံးသွားခဲ့သည်။ အိမ်ခြေ ၁၀၀ ခန့်ရှိ ငူးလိမ်ရွာမှ ရွာသားများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

**ရွာသားနှစ်ဦးမှ မိုင်းရယ်ဈေးသို့ သွားရာ လမ်းတွင် ပစ်သတ်ခံရ**

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင် ရွာသားနှစ်ဦးမှာ မိုင်းရယ်ဈေးသို့ သွားရာ လမ်းတွင် မြန်မာစစ်တပ်မှ ပစ်သတ်ခြင်းခံခဲ့ရသည်။ ယင်းရွာသား နှစ်ဦးမှာ ဝလူမျိုး နမ့်ပေါင်ရွာလူကြီးတစ်ဦး ဖြစ်သူ (ဦး) လုံးမွန်း နှင့် တန့်ယန်းမြို့နယ် လွယ်မိုင်းပတ်ရွာမှ ရွာသားတစ်ဦးဖြစ်သူ စိုင်းဆွေတို့ဖြစ်သည်။ စိုင်းဆွေမှာ ဒေသအတွင်းရှိ "ဗိုလ်မွန်း" ပြည်သူ့စစ်မှ တပ်သားဟောင်း တစ်ဦးဖြစ်သည်။

ယင်းရွာသားနှစ်ဦးမှာ ပုံအမ်းရွာမှ မိုင်းရယ်သို့ ဆိုင်ကယ်ဖြင့် ကျွဲဝယ်ရန်သွားရာ လွိုင်ဂျူကျို အနီး တပ်စွဲထားသည့် မြန်မာစစ်တပ်မှာ ၎င်းတို့နှစ်ဦးအား ပစ်သတ်ခဲ့သည်။ ယင်းသို့ပစ်သတ်ခဲ့ပြီးနောက် မြန်မာစစ်တပ် တပ်သားများမှ ၎င်းတို့ဆိုင်ကယ် နှစ်စီးအား မီးရှို့ဖြတ်ဆီးခဲ့ကြသည်။



*မိုင်းရယ် အသွားလမ်းမကြီးပေါ်တွင် မြန်မာစစ်တပ်မှ ရွာသားနှစ်ဦးအား ပစ်သတ်အပြီး မီးရှို့ဖြတ်ဆီး ထားသည့် သေဆုံးသူများ၏ ဆိုင်ကယ်နှစ်စီး*

မော်တာကျည်ထိမှန်ခြင်းကြောင့် အသက် ၇၇ နှစ်အရွယ် ရွာသားတစ်ဦးသေဆုံးပြီး ၎င်း၏ သားမက်မှာလည်း ပြင်းထန်စွာဒဏ်ရာရရှိ

အောက်တိုဘာလ ၄ ရက်နေ့က မြန်မာစစ်တပ်မှ ကျေးသီးမြို့နယ် မိုင်းကောင်း- နောင်ဆွမ်းကျေးရွာအုပ်စု ဝမ်မတ်ဟု (ရွာ) အတွင်းသို့ မော်တာကျည်များ ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်ရာ ယင်းရွာနေ (ဦး) ပေါထောင့်ဥ အသက် ၇၇ နှစ်မှာ ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ထင်းပုံနီး အကာအကွယ်ယူ ပုန်းခိုနေရာမှ မော်တာကျည်ထိမှန်သဖြင့် ယင်းနေရာ၌ပွဲခြင်းပြီး သေဆုံးသွားခဲ့ ရသည်။ ၎င်း၏ သားမက်ဖြစ်သူ စိုင်းယာစိန်အားလည်း ကျည်အပိုင်းအစများထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ပို့လိုက်ရသည်။ မော်တာကျည် အပိုင်းအစများမှာကြောင့် (ဦး) ပေါထောင့်ဥ နေအိမ်မှာ ပျက်ဆီးကာ ၎င်း၏နွားအချို့မှာလည်း ထိခိုက်ကာ ဒဏ်ရာရရှိသွားသည်။ မပေါက်ကွဲသေးသည့် 60mm မော်တာကျည်တစ်လုံးအားလည်း ၎င်းနေအိမ်အနီး ကျရောက်လျက် ရှိသည်။



(ရွာ) ဝမ်မတ်ဟုမှ အသက် ၇၇ နှစ် အရွယ် ရွာသားတစ်ဦး အောက်တိုဘာလ ၄ ရက်နေ့တွင် မော်တာကျည် ထိမှန်ကာ သေဆုံး



ပမ်မတ်ဟုရွာမှ ရွာသားတစ်ဦး အောက်တိုဘာလ ၄ ရက်နေ့တွင် မော်တာကျည်အပိုင်းအစ ထိမှန်ဒဏ်ရာရ



ပမ်မတ်ဟုရွာအတွင်း မပေါက်ကွဲဘဲ ကျရောက်သည့် 60 mm မော်တာကျည်

**ရွာသားတစ်ဦးမှာ ရိုင်ဖယ်သေနတ်ဒင်ဖြင့် အရိုက်ခံရ**

အောက်တိုဘာလ ၄ ရက်နေ့တွင် ဝမ်ဖြတ်ရွာအတွင်း အသက် ၁၈ နှစ်ရွာသား တစ်ဦးမှာ မြန်မာစစ်တပ်မှ တပ်သားများက ပြင်းထန်စွာရိုက်နှက်ခဲ့ခြင်းကို ခံခဲ့ရသည်။ ယင်းမြန်မာစစ်တပ်မှာ ဝမ်ဖြတ် စောင့်တပ် တပ်ရင်း ၂၂ မှ စစ်သားများဖြစ်သည်။ ၎င်းတပ်သားများမှာ ရွာအတွင်းသို့ ဝင်ရောက်လာပြီး စိုင်းမောင်နုကိုတွေ့ရာ တစ်စုံတစ်ရာမေးမြန်းခြင်းမပြုဘဲ ၎င်းအား ရိုင်ဖယ်သေနတ် ဒင်းဖြင့် ရိုက်နှက်ခဲ့သည်။ ယင်းသို့ရိုက်နှက်ရာ စိုင်းမောင်နု၏ အမေဖြစ်သူ (ဒေါ်) ပါယံ တောင်းပန်သော်လည်း ၎င်းတို့စိတ်ကျေနပ်သည်အထိ ရိုက်နှက်ခဲ့ပြီးနောက် ၎င်းတို့တပ်စခန်း ရှိရာသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

**ရွာသားပိုင် ပစ္စည်းများအား လုယူခြင်း**

အောက်တိုဘာလ ၄ ရက်နေ့တွင် အင်အား ၃၀ ခန့်ရှိသည့် ဝမ်ဖြတ်တပ်စခန်းမှ မြန်မာတပ်သားများသည် ဝမ်ဖြတ်ရွာအတွင်းဝင်ရောက်ကာ ရွာသားတစ်ဦးဖြစ်သည့် (ဦး) လုံးအွန် အသက် ၅၀ ပိုင်ဆိုင်ပစ္စည်းများအား လုယူသွားခဲ့သည်။ ယင်းသို့မြန်မာ တပ်သားများ လုယူသွားသည့် ပစ္စည်းများမှာ TV နှစ်လုံး၊ မိုဘိုင်းလက်ကိုင် ဖုန်းတစ်လုံး၊ ဝတ်စုံတစ်စုံ နှင့် ၎င်း၏ကြက်များ ဖြစ်သည်။

**ရွာသားများအား တန့်ယန်းမြို့အပြင်ဖက်သို့ ရိက္ခာများသယ်ယူခြင်းမပြုရန် ပိတ်ပင်ထား**

အောက်တိုဘာလ ၆ ရက်နေ့တွင် တန့်ယန်းမြို့အတွင်း တပ်စွဲထားသော မြန်မာစစ်တပ်မှ ရွာသားများအား ဘက်ထရီများ၊ ဖယောင်းတိုင်များ၊ ဆား နှင့် ဟင်းချိုမှန်များ နှင့် စားသုံးဆီများအား ရောင်းဝယ်ခြင်းနှင့် မြို့ ပြင်သို့ပို့ဆောင်ခြင်းများ မပြုလုပ်ရန် ပိတ်ပင်ထားခဲ့သည်။

အသေးစိတ်သိရှိလိုပါက ။ ။ ယိုင်းကွမ်နွံ +66 930478875 (Shan,English)

နန်းခွမ်လိတ် +66 (0) 846680984 (Burmese, English)